

သေခတ် နှ၊ <thei dan> 死刑, 极刑  
 သေနာကောင် နှ၊ <thei na gaun> (骂人用语) 死鬼, 该死的, 短命的, 同义词有: သေနာကုပ်၊ သေနာကျ၊ သေနာပေါ်၊ သေနာဖော်  
 သေနာပတိ နှ၊ <thei na p-ti> 司令, 统帅, 元帅: ~ ချုပ် 总司令, 最高统帅  
 သေနာမ နှ၊ <thei na ma> (骂人语) 该死的女人  
 သေနု နှ၊ <thei nu> 尚未酿好的酒  
 သေန့စေ့ က၊ <thei nei' si> 死期已到, 死日临头  
 သေနဂ်ပျူဟာ နှ၊ <thei nin: ga' byu ha> 战略: ~ ကင်း ထောက်မှု 战略侦察 / ~ ထိုးစစ် 战略进攻 / ~ လမ်းညွှန်မှု 战略方针  
 သေနတ် နှ၊ <thei hnatt / th-hnatt> 枪: ~ ကိုင်တပ် 步兵 / ~ ကန်မှု (枪) 后座力, 反冲 / ~ ကျောက် 发射火枪的燧石 / ~ ခါးချိုး 后膛枪 / ~ ချော်ထွက်ခြင်း (枪) 走火 / ~ စလွယ်ကြိုး 枪背带 / ~ ကျည်စေ့ 子弹 / ~ ဝံ့ 持枪人 / ~ ကျည်ဆန် 子弹 / ~ တိုက် 军械库 / ~ ထိုးတံ (枪) 通条, 洗杆 / ~ ခင် 枪托 / ~ ပစ်သည်။ 开枪射击。 / ~ ပစ်ကွင်း 射击场 / ~ ပစ်ကျင်း 掩体 / ~ ပစ်စက်ကွင်း 靶子 / ~ ပစ်ပေါက် 枪眼, 射击孔 / ~ ပစ်ပုံး 枪榴弹 / ~ ပစ်မှတ် 靶子 / ~ ပတ္တာ 枪支执照 / ~ ပြောင်း 枪筒 / ~ ပုန်း 非法枪枝 / ~ ပြိုး 刀枪不入 / ~ ဖောက်သည်။ 放火枪。 / ~ မောင်း 枪栓, (用以击动撞针或击发火帽) 击杆 / ~ မောင်းကွင်း (枪) 扳机护圈 / ~ မှန်သည်။ 中弹。 / ~ ယမ်းချေးခါသည်။ 擦枪。 / ~ လုပ်ရုံ 兵工厂 / ~ လွဲ 能使枪弹打不中的符咒 / ~ လှလင် (缅甸王朝时代) 洋枪手 / ~ ဝန် (古) 掌管军火的官员 / ~ အိမ် 枪膛  
 သေနတ်တကမ်း နှ၊ <th-hnatt d-gan> 枪射程  
 သေနတ်တထောက် နှ၊ <th-hnatt t-hnatt> = သေနတ်တကမ်း  
 သေနတ်တလမ်း နှ၊ <th-hnatt t-hlan> = သေနတ်တကမ်း  
 သေနတ်ခင် နှ၊ <th-hnatt din> 枪托  
 သေနုန်း နှ၊ <thei hnnon> 死亡率  
 သေပေါက်တိုး က၊ <thei baut to> 面临死亡, 遭灭顶之灾: ငါတို့နိုင်ငံကိုလာကျူးကျော်ယင်ရန်သူတွေ ~ နေမှာပဲ။ 敌人入侵我国必定灭亡。 / ဒီလိုအရမ်းစွန့်စားယင် ~ လိမ့်မယ်။ 这样冒险会遭灭顶之灾。  
 သေပန်သက်ဆုံး က၊ <thei ban thet hson> = သေတပန်သက်ဆုံး  
 သေပန်းပွင့် က၊ <thei ban: pwin> ① 灭亡, 死亡 ② 垂死: ~ နေတဲ့စဉ်ဖြစ်သည်။ 垂死的制度。 ③ 死时才出名或死后葬礼隆重  
 သေပျက် က၊ <thei pyet> (书) 死亡  
 သေပျောက် က၊ <thei pyau> 死亡

သေပြေးရှင်ပြေး က၊ <thei byei: shin byei:> 拼命地: ~ ခဲ့ရသောဒုက္ခသည်များ 仓惶逃命的难民 / ထမင်းတလုပ် အတွက် ~ ပြင့်ဆောင်ရွက်ရသည်။ 为了混口饭吃只好拼命干。  
 သေပြစ် နှ၊ <thei byit> (罕) 死罪  
 သေပြတ် က၊ <thei pyat> (书) 死亡  
 သေပွဲ နှ၊ <thei bwe> (书) 死亡: ~ ဝင်သည်။ 送了命。  
 သေဖော်ညို့ က၊ <thei baw hnyi> = သူခိုးသေဖော်ညို့  
 သေဖို နှ၊ <thei pho> (古) 烈酒 (与 သေစေ့ 相对)  
 သေဘေး နှ၊ <thei bei> ① 死难, 灾 ② 【佛】 死亡  
 သေမ နှ၊ <thei ma> (古) 淡酒, 薄酒  
 သေမကွဲရှင်မကွဲ က၊ <thei m-khwe: shin m-khwa> 同生共死, 生死与共  
 သေမခွဲရှင်မခွဲ က၊ <thei m-kwe: hnsi m-kwa> 同生共死, 生死与共  
 သေမူး က၊ <thei mu> 醉  
 သေမင်း နှ၊ <thei min:> 死神, 阎王: ~ ခေါ်သည်။ 死神召唤, 死。 / ~ တမန် 勾魂鬼 / ~ နိုင်ငံ 冥府, 阴间, 黄泉  
 သေမင်းငင် I က၊ <thei min: ngin> 垂死, 临死: ရောဂါ တိုး၍ ~ နေပြီ။ 病情加重, 死神在召唤了。 II နှ၊ <thei min: ngin> (骂人话) 该死的!  
 သေမင်းအလိမ့်ကံ က၊ <thei min: a-lan sait> 头发斑白  
 သေမျိုးစေ့ နှ၊ <thei myo: zei> 酒曲  
 သေမျှင်း က၊ <thei myin> (临死时) 不省人事, 昏厥  
 သေမြော က၊ <thei myaw> (临死时) 不省人事, 昏厥  
 သေမှ နှ၊ <thei hma> 痰: ~ ပုတိက 粘痰  
 သေမှစင်ခန်း နှ၊ <thei hmu' shin gan> 红白喜事  
 သေရေးရှင်ရေး နှ၊ <thei yei: shin yei:> ① 生死悠关的事, 生死存亡的大事 ③ (喻) 重大事件  
 သေယစ် က၊ <thei yit> 醉  
 သေရည် နှ၊ <thei yi> = သေရည်သေရက်  
 သေရည်သေရက် နှ၊ <thei yi thei yet> (书) 酒  
 သေရွာ နှ၊ <thei ywa> 黄泉, 冥府, 阴间  
 သေရွာပြန် နှ၊ <thei ywa byan> (喻) 死里逃生者  
 သေလှနီးပါး က၊ <hte lu' ni: ba> 几乎死去, 拼死拼活  
 သေလှမတတ် က၊ <thei lu' m-tat> 几乎死去, 拼死拼活  
 သေလှမျောပါး က၊ <thei lu' myaw: ba> 几乎死去, 拼死拼活: ~ ဖြစ်နေစဉ် 临终时……  
 သေလှသေခင်/သေလှသေချင် <thei lu' thei gin/thei lu' thei gyin> = သေလှမတတ်  
 သေလှန် က၊ <thei lun> 死亡  
 သေဝါးနိုး က၊ <thei wa' ba: ni> 将死, 临死  
 သေဝပ် နှ၊ <thei wut> ① 安宁, 安定, (纪律) 严明, 严谨